



Press Release

JICA Myanmar Office

Tel: (95-1)255473~6 (Ext.267)

my_oso_rep@jica.go.jp

**ပိုမို လုံခြုံစိတ်ချရသောအများပြည်သူသယ်ယူပို့ဆောင်ရေးအတွက်
Covid-19 ကို တိုက်ထုတ်ကြပါစို့**

YBS ခရီးသည်များအတွက် "Zero Virus Day" စီမံကိန်းအား JICA မှဆောင်ရွက်ခြင်း

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၀ ရက်

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်
ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ တို့ ပူးပေါင်း၍
YBS ခရီးသည်များအတွက် ရောဂါပိုးကာကွယ်တားဆီးမှုနှင့် အသိပညာပေးရေး "Zero Virus
Day" စီမံကိန်းကို ၂၀ ရက်နေ့ နိုဝင်ဘာလ ၂၀၂၀ခုနှစ်တွင် ကျင်းပခဲ့ပါသည်။

JICA မှ ရန်ကုန်တိုင်းဒေသကြီးသို့ လှူဒါန်းသော လက်သန့်ဆေးရည်ဗူး (၄၅၀၀) ကို အဆိုပါနေ့တွင်
ပြေးဆွဲသောယာဉ်လိုင်းများအားလုံးတွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါသည်။
ထို့အပြင် YRTA ဝန်ထမ်းများမှလည်းဘတ်စ်ကားစီး ခရီးသည်များကိုနှာခေါင်းစီးများ အခမဲ့ ဝေငှပေး
ခြင်းဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ရောဂါပိုးမွှားကာကွယ်တားဆီးမှုသ
ည် အလွန်အရေးပါကြောင်း အသိပညာများ ပေးဝေခဲ့ကြပါသည်။

YBS သည် ရန်ကုန်ပြည်သူ့လူထုအတွက် အဓိကကျသော ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်ရာ ယခင် Co
vid19 မဖြစ်ပွားမှီက ပြည်သူ့လူထု ၁.၆ သန်းခန့် YBS ကို နေ့စဉ် အသုံးပြုခဲ့ကြပါသည်။ လက်ရှိယာဉ်
စီးသူဦးရေမှာ ၄ သိန်းကျော်အထိကျဆင်းခဲ့သော်လည်း ခရီးသွားပြည်သူများ၏ အရေးပါသော လိုအ
ပ်ချက်များအရ YBS များကိုဆက်လက်ပြေးဆွဲ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

JICA မြန်မာရုံး၏ဌာနေကိုယ်စားလှယ် Mr. SAKAKURA Noriji မှ "ယခုကဲ့သို့ ခက်ခဲသော
အချိန်ကာလတွင် ပြည်သူ့လူထု၏နေ့စဉ်လိုအပ်ချက်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ



ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့နှင့် YBS ဝန်ဆောင်သူများ၏ စိတ်ဓာတ်ပြင်းပြစွာပံ့ပိုးမှု အတွက် အားရကျေနပ်မိကြောင်း " ပြောကြားခဲ့ပါသည်။

ထို့အပြင်"ခရီးသည်များ အန္တရာယ်ကင်းစေရန်အတွက်ကာကွယ်စောင့်ရှောက်ရင်း အများပြည်သူပို့ဆောင်ရေးဝန်ဆောင်မှုများဆောင်ရွက်နေခြင်းမှာတကမ္ဘာလုံးရှိမြို့ကြီးများတွင် ကြုံတွေ့နေရသော အခက်ခဲဆုံးစိန်ခေါ်မှုတခု ဖြစ်ပြီး ထိုစိန်ခေါ်မှုများကိုကျော်လွှားကာ ပြည်သူလူထုအတွက် နေ့စဉ်ပုံမှန်ဘဝပြန်ရောက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း" ၎င်း ကပြောကြားခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုသည် ၂၀၁၈ခုနှစ်ကစတင်ခဲ့သော" အများပြည်သူသယ်ယူပို့ဆောင်မှု အဆင့်မြှင့်တင်ရေးစီမံကိန်း" ၏ ရှေ့ပြေးစီမံကိန်းများထဲမှ တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါစီမံကိန်းသည် YBS ကွန်ယက်တိုးတက်ဖွံ့ဖြိုးရန်၊ ဘတ်စ်ကားမှတ်တိုင်များ၏ ဒီဇိုင်းပိုမိုကောင်းမွန်ရန်၊ YBS ယာဉ်မောင်းများအတွက်သင်တန်း၊ YBS ဝန်ဆောင်မှုအဆင့်မြှင့်တင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော YBS ဝန်ဆောင်မှု ကဲ့သို့သော ဘက်စုံနည်းပညာ ပံ့ပိုးမှုအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်ပါသည်။